

ဘန္တိဘန္တ ကဝါ <ban ti ban ta> = ဖန်တီဖန်တွတ်
 ဘန်တီဘန်တွတ် ကဝါ <ban ti ban tut> = ဖန်တီဖန်တွတ်
 ဘန်ပါ နါ <ban pa> [英 bumper] (汽车)保险杠
 ဘန်း နါ <ban:> = ဗန်း
 ဘန်းခင်း ကါ <ban: khin:> = ဗန်းပြ
 ဘန်းစကား နါ <ban: z-ga:> 俚语, 俗语
 ဘန်းတင် ကါ <ban: tin> = ဗန်းတင်
 ဘန်းနားဆားစု နါ <ban: na: hsa: zu'> = ဗန်းနားဆားစု
 ဘန်းပြ ကါ <ban: pya'> = ဗန်းပြ
 ဘန်းမုန့် နါ <ban: mon'> [緬·英 bun + မုန့်] 小圆面包
 ဘန်းမြို့ နါ <ban: myo'> 伯尼尔(瑞士首都)
 ဘန်းရှုံး ကါ <ban: shon:> = တပန်းရှုံး
 ဘန်းလှ ကါ <ban: hla'> = ဗန်းလှ
 ဘိန္နော နါ <bein: daw:> = ဗိန္နော
 ဘိန်း နါ <bein:> ①【植】罌粟 *Papaver somniferum* (The White or Opium Poppy) ②鸦片: ~ ခန်း 鸦片馆 / ~ စစ်ပွဲ 鸦片战争 / ~ မိမိ 未经提炼的鸦片 / ~ ဆီ 大烟油 / ~ ဆိုင် 鸦片馆 / ~ ဝန်းစား(瞒着人抽的)鸦片鬼, 大烟鬼 / ~ ပြောင်း 大烟枪 / ~ ရှူသည်။ 吸鸦片。 / ~ အက်ဥပဒေ 禁鸦片烟条例
 ဘိန်းကွမ်းပုံ နါ <bein: kun: bon> = ကွမ်းပုံ
 ဘိန်းချ ကါ <bein: khya'> 贩卖鸦片
 ဘိန်းချေး နါ <bein: khyi:> (烟具上的)鸦片油垢, (提炼后剩下的)鸦片渣子
 ဘိန်းစား I နါ <bein: za:> 鸦片鬼, 大烟鬼 II ကါ <bein: sa:> 抽大烟, 吸鸦片
 ဘိန်းစားချဲ့ချဲ့ ကဝါ <bein: za: khywe: khywe:> (男)用烟鬼的腔调乞怜, 娇揉造作
 ဘိန်းစားလေ နါ <bein: za: lei> 有气无力的语调
 ဘိန်းစားသံ နါ <bein: za: dhan> = ဘိန်းစားလေ
 ဘိန်းစေ့ နါ <bein: zi'> 罌粟子
 ဘိန်းစွဲ ကါ <bein: swe:> 抽大烟上瘾, 染上抽鸦片恶习
 ဘိန်းဆီယစ် ကါ <bein: hsi yit'> 吸鸦片
 ဘိန်းနီ နါ <bein: ni> 【植】虞美人 (罌粟属) *Papaver Rhveas* (Corn Poppy, or Red Poppy)
 ဘိန်းနွဲ့ နါ <bein: nwe:> 【植】一种可作柴薪用的树(缅甸女坐月子时烤火取暖用)
 ဘိန်းပြူး နါ <bein: byu> (麻醉品)海洛因, 即တီးရိုးခင်း
 ဘိန်းပြုတ် ကါ <bein: phyat> 戒大烟, 戒除吸鸦片恶习
 ဘိန်းပို နါ <bein: bo> 【植】一种麻风树 *Jatropha multifida*
 ဘိန်းဘင်းကဇော် နါ <bein: bin: g-zaw> (鸦片、大麻和酒) 麻醉品的统称
 ဘိန်းမုန့် နါ <bein: mon'> 棕糖米糕

ဘိန်းမှိန်း ကါ <bein: hmfein:> 吸鸦片后昏昏沉沉
 ဘိန်းဝမ်းလိုက် ကါ <bein: wun: lait> = ဘိန်းဝမ်းသွား
 ဘိန်းဝမ်းသွား ကါ <bein: wun: thwa:> 因停抽大烟而泻肚
 ဘုန်း နါ <phon:> 福气, 威望, 德行: ~ တန်ခိုး 福气, 威望
 ဘုန်းကံ နါ <phon: kan> 威望, 势力, 福气: ~ ထသည်။ 走运。
 ဘုန်းကျက်သရေ နါ <phon: kyet th-yei> 威德, 威望
 ဘုန်းကြီး I နါ <phon: gyi:> ①和尚, 僧人: ~ လူထွက် 和尚还俗者 / ~ စာချ။ (成)班门弄斧 / ~ ကျောင်းသား 寺庙学校的学生 ②老实人 II ကါ <phon: kyi:> 有福气, 有威望: ~ လိုသက်ရှည်ပါစေ။ 祝你福寿长存!
 ဘုန်းကြီးကျောင်း နါ <phon: gyi: kyaun:> 【佛】寺庙
 ဘုန်းကြီးပျံ နါ <phon: gyi: byan> 和尚圆寂火化仪式: ~ ပဲ့ 和尚圆寂后火化仪式
 ဘုန်းကြီးဝတ် I ကါ <phon: gyi: wut> 出家当和尚 II နါ <phon: gyi: wut> 当僧侣、和尚
 ဘုန်းစား I နါ <phon: za:> 乞丐: ~ ခွက် 讨饭碗 / သူ ~ 乞丐 II ကါ <phon: sa:> 求乞
 ဘုန်းညွန့်ကံညွန့် နါ <phon: nyun' kan nyun'> 福气
 ဘုန်းဆုံ ကါ <phon: hson> 有缘分
 ဘုန်းတော်ကြီး နါ <phon: daw gyi:> 法师
 ဘုန်းတော်ကြီးဘုရား နါ <phon: daw gyi: ph-ya:> ①法师 ②陛下, 圣上
 ဘုန်းတော်ဘွဲ့ / ဘုန်းတော်ပွဲ နါ <phon: daw bwe'> (歌颂佛或皇帝的)颂诗, 颂词, 功德颂
 ဘုန်းတောက် ကါ <phon: taut> 威势极盛
 ဘုန်းတောင်းစား နါ <phon: taun: za:> 乞丐
 ဘုန်းတောင်းယာစကား နါ <phon: daun: ya z-ga> 乞丐
 ဘုန်းတန်ခိုး နါ <phon: d-go:> 威力, 威望, 福气
 ဘုန်းတန်း နါ <phon: dan:> = ဘုန်း
 ဘုန်းပိ ကါ <phon: pi'> (迷信认为因占有与自己不相称的权势或物品时)遭殃
 ဘုန်းပေး ကါ <phon: pei:> = ဘုန်းပေး
 ဘုန်းဘုန်း နါ <phon: bon:> 法师(妇女和小孩对和尚的亲切称呼)
 ဘုန်းမီး နါ <phon: mi:> 威德, 福气
 ဘုန်းမီးတန်ဆောင် နါ <phon: mi: d-zaun> (诗)福气
 ဘုန်းမီးနေလ နါ <phon: mi: nei la'> 堪与日月媲美的威德
 ဘုန်းရိပ် နါ <phon: yeit> 恩德, 福荫
 ဘုန်းရှင်ကံရှင် နါ <phon: shin kan shin> 有福者, 德高望重者
 ဘုန်းရှိန် နါ <phon: shein> 威望, 威力
 ဘုန်းလက်ရုံး နါ <phon: let yon:> 威德, 威力
 ဘုန်းသဗ္ဗာ နါ <phon: dh-ba> 洪福